



ပြည်သူ့လွှတ်တော်ရုံး

သုတေသနဌာန

၂၀၁၄ ခုနှစ်၊ ဇွန်လ ၉ ရက်

မြန်မာ့ပုလဲလုပ်ငန်းဥပဒေပြင်ဆင်ရေး ဥပဒေကြမ်းကို

အထောက်အကူပြု သုတေသနမှတ်တမ်းတို

အကျဉ်းချုပ်

ဤစာတမ်းတိုသည် မြန်မာနိုင်ငံ၏တောင်ပင်လယ်ပုလဲထုတ်လုပ်မှုနှင့် ရောင်းချမှုကဏ္ဍကို မြင်သာမှု ရှိစေရန်ဖော်ပြပြီး လတ်တလောဆွေးနွေးနေသော မြန်မာ့ပုလဲလုပ်ငန်းဥပဒေအားပြင်ဆင်သည့် ဥပဒေ ကြမ်းအား များစွာအထောက်အကူပြုနိုင်မည်ဟု ယုံကြည်ပါသည်။

မြန်မာ့ပုလဲလုပ်ငန်းဥပဒေကိုပြင်ဆင်သည့်ဥပဒေ တွင် မူလပြဋ္ဌာန်းချက်များ၏ လိုအပ်ချက်များကို ပြင်ဆင် ဖြည့်စွက်ထားပြီး လိုက်လျောညီထွေဖြစ်စေရန်နှင့် ပိုမိုပြည့်စုံစေရန်၊ ပုလဲထုတ်လုပ်ရေးလုပ်ငန်း လုပ်ကိုင်ရန် ခွင့်ပြုမိန့်အတွက်ပေးသွင်းရမည့် အခကြေးငွေ၊ မှတ်ပုံတင်ကြေး၊ နှစ်စဉ်ကြေးနှင့်ဒဏ်ကြေး ငွေများကို ခေတ်ကာလနှင့်အညီ ဆီလျော်မှုရှိစေရန်၊ ဒုတိယဝန်ကြီးဦးဆောင်သော ပုလဲပညာရှင်များ နှင့် ကျွမ်းကျင်သူများပါဝင်သည့် တန်ဖိုးဖြတ်အဖွဲ့ကို ဖွဲ့စည်းစေခြင်းဖြင့် ပုလဲများကိုတန်ဖိုး သတ်မှတ်ချက် များနှင့်အညီ စနစ်တကျတန်ဖိုးဖြတ်နိုင်ရန် စသောရည်ရွယ်ချက်များထားရှိကြောင်း သိရပါသည်။

မြန်မာ့ပုလဲလုပ်ငန်းသည် ပြည်တွင်း၊ ပြည်ပမှ အတတ်ပညာနှင့် အရင်းအနှီးများရရှိခဲ့၍ ယခုအခါ မွေးမြူသည့်စနစ်နှင့် ဝတ်ဆံသွင်းသည့်စနစ်တို့ကို အောင်မြင်စွာပြောင်းလဲဆောင်ရွက်ကာ အရည်အသွေး ကောင်းသည့် မြန်မာ့တောင်ပင်လယ်ပုလဲများကို ပိုမိုထုတ်လုပ်လာနိုင်ပြီ ဖြစ်ပါသည်။

ဤစာတမ်းတိုနှင့်ပတ်သက်၍ သတိပြုရန်အချက်များအား နောက်ဆုံးစာမျက်နှာတွင် ဖော်ပြထားပါသည်။

မာတိကာ

စဉ်	အကြောင်းအရာ	စာမျက်နှာ
၁။	နိဒါန်း	၂
၂။	မြန်မာနိုင်ငံ၏တောင်ပင်လယ်ပုလဲထုတ်လုပ်မှုနောက်ခံသမိုင်း	၃
၃။	ခေတ်ကာလရေစီးကြောင်းပေါ်က ဈေးကွက်စီးပွားရေးနှင့် တောင်ပင်လယ်ပုလဲ	၄
၄။	မြန်မာ့တောင်ပင်လယ်ပုလဲထုတ်လုပ်မှုနှင့်ရောင်းချမှု	၆
၅။	မြန်မာ့ပုလဲလုပ်ငန်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်အစိုးရ၏ မူဝါဒများ၊ ရည်မှန်းချက်များ	၇
၆။	မြန်မာ့တောင်ပင်လယ်ပုလဲနှင့်စပ်လျဉ်း၍ ကမ္ဘာ့ပုလဲပညာရှင်၏ထင်မြင်ချက်	၇
၇။	မြန်မာ့ပုလဲလုပ်ငန်းဥပဒေအားပြင်ဆင်သည့်ဥပဒေကြမ်း ဥပဒေကြမ်း၏နောက်ခံအကြောင်းအရာ	၈
၈။	အင်ဒိုနီးရှားနိုင်ငံ၏ တောင်ပင်လယ်ပုလဲမွေးမြူရေးလုပ်ငန်း	၁၁
၉။	ကမ္ဘာ့တောင်ပင်လယ်ပုလဲထွက်ရှိမှု	၁၁
၁၀။	ကမ္ဘာ့တောင်ပင်လယ်ပုလဲဈေးကွက်	၁၂

၁။ နိဒါန်း

မြန်မာ့ပုလဲလုပ်ငန်းဥပဒေကိုပြင်ဆင်သည့်ဥပဒေတွင် မူလပြားချက်များ၏ လိုအပ်ချက်များကို ပြင်ဆင် ဖြည့်စွက်ထားပြီး လိုက်လျောညီထွေဖြစ်စေရန်နှင့် ပိုမိုပြည့်စုံစေရန်၊ ပုလဲထုတ်လုပ်ရေးလုပ်ငန်း လုပ်ကိုင်ရန် ခွင့်ပြုမိန့်အတွက်ပေးသွင်းရမည့် အခကြေးငွေ၊ မှတ်ပုံတင်ကြေး၊ နှစ်စဉ်ကြေးနှင့်ဒဏ်ကြေး ငွေများကို ခေတ်ကာလနှင့်အညီ ဆီလျော်မှုရှိစေရန်၊ ဒုတိယဝန်ကြီးဦးဆောင်သော ပုလဲပညာရှင်များ နှင့် ကျွမ်းကျင်သူများပါဝင်သည့် တန်ဖိုးဖြတ်အဖွဲ့ကို ဖွဲ့စည်းစေခြင်းဖြင့် ပုလဲများကိုတန်ဖိုး သတ်မှတ်ချက်

များနှင့်အညီ စနစ်တကျတန်ဖိုးဖြတ်နိုင်ရန် စသောရည်ရွယ်ချက်များဖြင့် မြန်မာ့ပုလဲလုပ်ငန်းဥပဒေအား ပြင်ဆင်ရန် ရည်ရွယ်ခဲ့ပါသည်။¹

၂။ မြန်မာနိုင်ငံ၏တောင်ပင်လယ်ပုလဲထုတ်လုပ်မှုနောက်ခံသမိုင်း

သတ္တုတွင်းဝန်ကြီးဌာန၊ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးလုပ်ငန်းမှ တောင်ပင်လယ်ပုလဲ ထုတ်လုပ်ရာ ပုလဲကျွန်းသည် ဘုတ်ပြင်းမြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီး တွင်တည်ရှိပြီး ဧရိယာ ၁၈ စတုရန်းမိုင်ခန့် ကျယ်ဝန်းပါသည်။²

ပုလဲရတနာကို ရှေးယခင်အချိန်က *Pinctada maxima*. အမျိုးအစား သဘာဝမှတ်ကောင်များမှ ပင်လယ်အတွင်း ငုပ်ယူရှာဖွေကာထုတ်လုပ်ခဲ့ကြရာ အင်္ဂလိပ် ကိုလိုနီခေတ် ဖြစ်သည့် ၁၈၉၀ ပြည့်နှစ်မှ လုပ်ငန်းရှင်တစ်ချို့ လိုင်စင်ယူလုပ်ကိုင်ခဲ့ကြသည်။ ၁၉၅၄ ခုနှစ်အထိ မှတ်ကောင်ငုပ်ယူခြင်းလုပ်ငန်းကို စက်ကိရိယာမသုံးစွဲဘဲ ငုပ်ယူရှာဖွေခဲ့ကြသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် ၁၉၅၄ ခုနှစ်တွင် ကော့သောင်းရောင်းဝယ်ရေးကုမ္ပဏီနှင့် ဂျပန်နိုင်ငံမှ Mr. K Takashima ဦးစီးသည့် South Sea Pearl ကုမ္ပဏီတို့ ဖက်စပ်စာချုပ်၍ မှတ်ကောင်ငုပ်ယူခွင့်နှင့် ပုလဲမွေးမြူထုတ်လုပ်ခွင့်ကို လိုင်စင်ယူဆောင်ရွက် ခဲ့ကြသည်။³

မှတ်ကောင် မွေးမြူရေးစခန်းကို ၁၉၅၄ ခုနှစ်တွင် (Domel Island) ၏ တောင်ဘက် လက်စွပ်အော် (Livock Bay) တွင် စတင်ဆောင်ရွက်ခဲ့သော်လည်း ပင်လယ်ကြမ်းပြင်မှာ မွေးမြူရန် မသင့်တော်သဖြင့် ၁၉၅၅ ခုနှစ်တွင် Sir J Malcolm Island ယခု ပုလဲကျွန်းသို့ ပြောင်းရွှေ့မွေးမြူခဲ့သည်။ ၁၉၅၆ ခုနှစ် ဖေဖော်ဝါရီလတွင် ပြည်တွင်းကွန်မြူနစ်သူပုန်များတိုက်ခိုက်မှုကြောင့် ပုလဲမွေးမြူရေးစခန်းပျက်စီးခဲ့ရပြီး ပြန်လည်ထူထောင်ဆောင်ရွက်ခဲ့သဖြင့် ၁၉၅၇ ခုနှစ်တွင် မွေးပုလဲများကိုစတင်ထုတ်ယူနိုင်ခဲ့ကြသည်။⁴

¹ မြန်မာ့ပုလဲလုပ်ငန်းဥပဒေကိုပြင်ဆင်သည့်ဥပဒေကြမ်း၊ စာအမှတ်ဝ၅/ပသ(ကမတ)၁/၂၀၁၄-၁၉၂ (၆-၅-၂၀၁၄)(view 5-6-2014)

² ခင်အောင်သန်း၊ မြန်မာ့ပုလဲ၊ မြတ်မြို့၊ မြန်မာ့ပုလဲရတနာတို့၏မွေးရပ်မြေပုလဲကျွန်း မြိတ်ပုလဲမြေ

<http://myeiknews.blogspot.com/2013/08/normal-0-false-false-false-en-us-x-none.html>(view 5-6-2014)

³ Ibit

⁴ Ibit

၃။ ခေတ်ကာလရေးစီးကြောင်းပေါ်က ဈေးကွက်စီးပွားရေး နှင့် တောင်ပင်လယ်ပုလဲ

မြန်မာ့ပုလဲမွေးမြူခြင်း လုပ်ငန်းကို တနင်္သာရီတိုင်းဒေသကြီးအတွင်း လုပ်ကိုင်လျက်ရှိသည့် ကျွန်းစခန်းများမှာ (၁)ပုလဲကျွန်း၊ဘုတ်ပြင်းမြို့နယ်၊ (၂)မလိကျွန်း၊ ပုလောမြို့နယ် (၃) ရွှေကျွန်းကြီး၊ ကော့သောင်းမြို့နယ်တို့ဖြစ်သည်။⁵

၁၉၈၈ ခုနှစ် နောက်ပိုင်း ပြောင်းလဲလာသည့် နိုင်ငံတော်၏ စီးပွားရေးမူဝါဒများအရ ၁၉၉၂ ခုနှစ် တွင် ဂျပန်နိုင်ငံမှ နိနီကုမ္ပဏီသည်အကျိုးအမြတ်ခွဲဝေယူသည့်စနစ် (Profit Sharing Contract)ဖြင့်စာချုပ်၍ ၂၀၀၀ ခုနှစ်တွင် ပြည်တွင်းကုမ္ပဏီသို့ကူးပြောင်းပြီး ထုတ်လုပ်မှုအပေါ်ခွဲဝေယူသည့်စနစ် (Production Sharing Contract) စာချုပ်၍ လည်းကောင်း၊ ၁၉၉၄ခုနှစ်တွင် ပြည်တွင်းကုမ္ပဏီ Ocean Pearl ကုမ္ပဏီနှင့်လည်းကောင်း PSC စနစ်ဖြင့် လုပ်ကိုင်ခဲ့ကြကြောင်း သိရသည်။⁶

၁၉၉၅ ခုနှစ်တွင် နိုင်ငံတော်အစိုးရမှ မြန်မာ့ပုလဲလုပ်ငန်းဥပဒေကို ပြဋ္ဌာန်းပေးခဲ့ပြီး သဘာဝမှတ်ကောင်ရှားပါးလာမှုကို ကာကွယ်ရန်၊ သားဖောက်မှတ်ကောင်မွေးမြူရေး အောင်မြင်လာရန်၊ နည်းပညာကျွမ်းကျင်လာစေရန်၊ နိုင်ငံသားများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်နှင့် နိုင်ငံခြားဝင်ငွေတိုးပွားလာရေး ရည်ရွယ်ကာ ၁၉၉၇ခုနှစ်တွင် ဂျပန်နိုင်ငံ Tasaki Shinju ကုမ္ပဏီနှင့် လည်းကောင်း၊ ၁၉၉၈ ခုနှစ်တွင် သြစတြေးလျနိုင်ငံ Atlantic ကုမ္ပဏီနှင့် လည်းကောင်း၊ ၁၉၉၈ခုနှစ် ထိုင်းနိုင်ငံမှ Andaman Pearl ကုမ္ပဏီနှင့်လည်းကောင်း မှတ်ကောင်သားဖောက်မွေးမြူရေးကိုအခြေခံ၍ ပုလဲမွေးမြူထုတ်လုပ်မှုအပေါ်ခွဲဝေစားသည့်စနစ် (Production Sharing Contract)ဖြင့် စာချုပ်ချုပ်ဆိုလုပ်ကိုင်ခဲ့ကြသည်။⁷

ပြည်တွင်းကုမ္ပဏီများနှင့်ခွဲဝေမှုအချိုးမှာ နိုင်ငံတော်မှ ၃၀ % ပြည်တွင်းကုမ္ပဏီ ၇၀% ဖြစ်ပြီး ပြည်ပကုမ္ပဏီများနှင့်ခွဲဝေမှုအချိုးမှာ နိုင်ငံတော်မှ ၂၅% ပြည်ပကုမ္ပဏီ ၇၅% ဖြစ်သည်။⁸ ပြည်တွင်း၊ ပြည်ပမှ အတတ်ပညာနှင့် အရင်းအနှီးများရရှိခဲ့၍ ယခုအခါ မွေးမြူသည့်စနစ်နှင့် ဝတ်ဆံသွင်းသည့်စနစ်တို့ကို အောင်မြင်စွာ ပြောင်းလဲဆောင်ရွက်ကာ အရည်အသွေးကောင်းသည့် မြန်မာ့ပုလဲများကို ပိုမိုထုတ်လုပ်

⁵ Ibid

⁶ Ibid

⁷ Ibid

⁸ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးလုပ်ငန်းပုလဲထုတ်လုပ်မှုအခြေအနေများတင်ပြချက်အစီရင်ခံစာ(ဇန်နဝါရီလ ၂၀၀၅)(view 5-6-2014)

လာနိုင်ပြီဖြစ်သည်ဟု ဆောင်းပါးရှင် ခင်အောင်သန်း ရေးသားသော မြိတ်ပုလဲမြေ Website မှ ဆောင်းပါးအား ကူးယူဖော်ပြပါသည်။⁹

(က) ကမ္ဘာ့အကြီးဆုံး သဘာဝပုလဲကြီး

နိုင်ငံတော်အစိုးရနှင့် အကျိုးတူပူးပေါင်း၍ ပုဂ္ဂလိက ကုမ္ပဏီဖြစ်သည့် ထိုင်းနိုင်ငံ Adaman Pearl ကုမ္ပဏီမှ ၁၉-၄-၂၀၀၁ ရက်နေ့တွင် ကော့သောင်းခရိုင်အတွင်း ဇာဒက်ကြီးကျွန်း အနောက်ဘက်၊ ပုလောကာကျွန်းလိုကျွန်းတွင် ပုလဲမွေးမြူထုတ်လုပ်ခြင်းလုပ်ငန်းကို လုပ်ကိုင်လျက်ရှိရာ အဆိုပါဧရိယာ အတွင်း မက်ကလောင် ငုပ်ကွက်မှ အ လျား ၆.၂ စင်တီမီတာ၊ အနံ ၅.၃ စင်တီမီတာ၊ အမြင့် ၃စင်တီမီတာ၊ အလေးချိန် ၄၅.၀၆ မိုမီရှိသည့် ကမ္ဘာ့အကြီးဆုံးသဘာဝပုလဲကြီး ထွက်ရှိခဲ့ဖူးသည်။¹⁰

(ခ) ဝတ်ဆံသွင်းမွေးမြူခြင်းနှင့်သားဖောက်ခြင်း

ပုလဲမွေးမြူထုတ်လုပ်ခြင်းလုပ်ငန်းကို မူလတွင် ဂျပန်ပညာရှင်များ စတင်လုပ်ကိုင်ခဲ့ကြသော်လည်း မြန်မာများအား ဝတ်ဆံသွင်းသည့်နည်းစနစ်ကို သင်ကြားပေးခဲ့ခြင်းမရှိသဖြင့် ၁၉၆၆ ခုနှစ် ဇွန်လတွင် မြန်မာပညာရှင်များက Auto graft method ကိုအောင်မြင်စွာ ဝတ်ဆံသွင်း မွေးမြူခြင်းကို လုပ်ဆောင် နိုင်ခဲ့ကြသည်။ မြန်မာ့ပုလဲလုပ်ငန်းအနေဖြင့် ၂၀၀၀ ပြည့်နှစ်မှ စတင်ကာ သားဖောက်မုတ်ကောင် များကိုမွေးမြူပြီး ၂၀၀၂ ခုနှစ်မှစတင်ကာ သားဖောက်ထားသည့် မုတ်ကောင်များကို Homo graft method ဖြင့်ဝတ်ဆံသွင်း ပုလဲ မွေးမြူနိုင်ခဲ့ကြကြောင်း သိရသည်။¹¹

(ဂ) ခေတ်ကာလနှင့်အညီ ပြောင်းလဲကျင့်သုံးခဲ့သောနည်းစနစ်များ

နိုင်ငံခြားကုမ္ပဏီများလာရောက်ရင်းနှီးမြှုပ်နှံလာသည်နှင့်အမျှ နည်းပညာများတိုးတက်ရရှိလာပြီး နိုင်ငံတော် ပိုင်ကဏ္ဍနှင့် ပြည်တွင်းကုမ္ပဏီများ၏နည်းစနစ်များကို အောက်ပါအတိုင်း ပြောင်းလဲကျင့်သုံးခဲ့ပါသည်-

- (က) ရေငုပ်များအသုံးပြု၍ ပင်လယ်ကြမ်းပြင်တွင် ရှာဖွေစုဆောင်းရသော မုတ်ကောင်ရိုင်း များအပေါ် မှီခိုနေရာမှ ဓာတ်ခွဲခန်းတွင် သားဖောက်မွေးမြူနိုင်ခဲ့ခြင်း၊

⁹ ခင်အောင်သန်း၊ မြန်မာ့ပုလဲ၊ မြိတ်မြို့၊ မြန်မာ့ပုလဲရတနာတို့၏မွေးရပ်မြေပုလဲကျွန်း မြိတ်ပုလဲမြေ

<http://myeiknews.blogspot.com/2013/08/normal-0-false-false-false-en-us-x-none.html>(view 5-6-2014)

¹⁰ lbit

¹¹ lbit

- (ခ) ရေငုပ်များအသုံးပြု၍ ပင်လယ်ကြမ်းပြင်တွင် မုတ်ကောင်များအားချထား မွေးမြူသည့် စနစ်မှ ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် ရေပေါ်ကြိုးတန်းများ Surface Long line များဖြင့် ထားရှိမွေးမြူသည့်စနစ်သို့ ပြောင်းလဲခဲ့ခြင်း၊
- (ဂ) မုတ်ကောင်ကြီးများကိုသာ ဝတ်ဆံသွင်းနိုင်သော Auto graft method မှိုမိုလွယ်ကူ မြန်ဆန်၍ မုတ်ကောင်ငယ်များကိုပါ ဝတ်ဆံသွင်းနိုင်သော Homo graft method သို့ ပြောင်းလဲခဲ့ခြင်း၊¹²

၄။ မြန်မာ့တောင်ပင်လယ်ပုလဲထုတ်လုပ်မှုနှင့်ရောင်းချမှု

မြန်မာ့ရေပြင်ပုလဲများကို ၁၉၅၇ ခုနှစ်တွင် စတင်ဖော်ယူနိုင်ခဲ့ပါသည်။ ၁၉၅၉ ခုနှစ် ဖေဖော်ဝါရီလတွင် (၇) ကြိမ်မြောက်အထိ ပုလဲဖော်ယူခဲ့ပြီး ထိုအကြိမ်အပါအဝင် စုစုပေါင်းပုလဲရောင်းရငွေမှာ ဂျပန်ယန်း သန်း (၁၉၀) ဖြစ်ပါသည်။ ထိုငွေ၏ တစ်ဝက်ကို မြန်မာတို့ ဘက်မှ ရရှိခဲ့ပါသည်။ ဂျပန်တို့သည် မြန်မာ့ ရေပြင်မှ ပုလဲများကို (၃၅)ကြိမ်အထိ ဖော်ယူခဲ့ပါသည်။ ယင်း (၃၅)ကြိမ်မြောက် ပုလဲဖော်ခြင်းကို ၁၉၆၃ နိုဝင်ဘာလတွင် ပြုလုပ်ခဲ့ပါသည်။ ၁၉၆၃ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက် တွင် နိုင်ငံတော်မှ တာဝန်ယူပြီး နောက် ဂျပန်တို့ မွေးမြူခဲ့သော ပုလဲများကို ၁၉၆၆ ခုနှစ်၊ ဒီဇင်ဘာလအထိ (၁၁)ကြိမ် ဖော်ယူခဲ့ပြီး မြန်မာနိုင်ငံမှပညာရှင်တို့သည် ပူးပေါင်းကြံဆကြိုးပမ်းခဲ့ရာ ၁၉၆၆ ခုနှစ်၊ ဇွန်လတွင် မြန်မာ့ပညာရှင်များ အနေဖြင့် မြန်မာ့ပုလဲများကို အောင်မြင်စွာ ဝတ်ဆံသွင်းမွေးမြူနိုင်ခဲ့ပါသည်။ ယင်းဝတ်ဆံသွင်းပုလဲများ ကို ၁၉၆၈ ခုနှစ်၊ ဒီဇင်ဘာလတွင် စမ်းသပ်ပုလဲဖော်ခဲ့ရာ ပုလဲများအရည်အသွေးပြည့်မီကောင်းမွန် သဖြင့် ပထမဆုံးအကြိမ် ပုလဲဖော်ခြင်း ကို ၁၉၆၉ ခုနှစ်တွင် ဖော်ယူနိုင်ခဲ့ပါသည်။¹³

နှစ်စဉ်နိုင်ငံတော်က မြန်မာ့ကျောက်မျက်ရတနာပြပွဲခင်းကျင်းပြသရောင်းချပေးခြင်းကြောင့် နိုင်ငံတကာ မှ ရတနာကုန်သည်များ တန်ဖိုးထားလာရောက် ဝယ်ယူကြသဖြင့် နိုင်ငံခြားဝင်ငွေ တစ်ဖက်တစ်လမ်း မှ ဖြည့်ဆည်းပေးလျက်ရှိကြောင်း စာရေးသူ ခင်အောင်သန်း ရေးသားသော မြိတ်ပုလဲမြေ Website မှဆောင်းပါးမှ ကူးယူဖော်ပြပါသည်။¹⁴

¹² မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးလုပ်ငန်းပုလဲထုတ်လုပ်မှုအခြေအနေများတင်ပြချက်အစီရင်ခံစာ(ဇန်နဝါရီလ ၂၀၀၅)(view 5-6-2014)

¹³ ခင်အောင်သန်း၊ မြန်မာ့ပုလဲ၊ မြိတ်မြို့၊ ပုလဲရတနာ(၃)မြိတ်ပုလဲမြေ (၂၂-၁-၂၀၀၈) မြိတ်ပုလဲမြေ http://myeiknews.blogspot.com/2008/01/blog-post_22.html(view 5-6-2014)

¹⁴ ခင်အောင်သန်း၊ မြန်မာ့ပုလဲ၊ မြိတ်မြို့၊ မြန်မာ့ပုလဲရတနာတို့၏မွေးရပ်မြေပုလဲကျွန်း မြိတ်ပုလဲမြေ <http://myeiknews.blogspot.com/2013/08/normal-0-false-false-false-en-us-x-none.html>(view 5-6-2014)

၅။ မြန်မာ့ပုလဲလုပ်ငန်းနှင့်စပ်လျဉ်း၍နိုင်ငံတော်အစိုးရ၏ မူဝါဒများ၊ ရည်မှန်းချက်များ

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းတွင် သတ္တုနှင့်တွင်းထွက်ပစ္စည်းကဏ္ဍနှင့်စပ်လျဉ်း၍ မြန်မာ့ပုလဲများကို ပိုမိုမွေးမြူထုတ်လုပ်ရန်နှင့် နိုင်ငံတကာဈေးကွက်သို့ တိုးတက်ရောင်းချနိုင်ရေး အားပေးမြှင့်တင်ဆောင်ရွက်ရန် ဟုမူဝါဒချမှတ်ထားပါသည်။¹⁵ မျက်မှောက်အခြေအနေနှင့် ကိုက်ညီသော မြန်မာ့ပုလဲဥပဒေကို ပြင်ဆင်ရေးဆွဲပြီး အတည်ပြုနိုင်ရေး အတွက်ဆောင်ရွက်ရန်၊ နည်းပညာနှင့် နိုင်ငံခြားဝင်ငွေ တိုးတက်ရရှိစေရေးအတွက် နိုင်ငံခြားကုမ္ပဏီများနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရန်၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆင့်မြင့်ပညာများ တိုးမြှင့်သင်ယူစေရန်ဟု နိုင်ငံတော်အစိုးရကရည်မှန်းထားပါသည်။¹⁶ ဝတ်ဆံသွင်းရာ၌ မြန်မာနိုင်ငံတွင်အသုံးပြုသော မုတ်ကောင်နှင့် လိုက်လျောညီထွေရှိသည့် ခေတ်မီနည်းစနစ် (Homo Grafting Method) ကို အသုံးပြုလျက်ရှိရာ အဆိုပါနည်းစနစ်အား ပိုမိုတိုးတက်ကောင်းမွန်အောင် သုတေသနပြုလုပ်ငန်းများဆောင်ရွက်မည်ဟု ဖော်ပြထားသော ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းကဏ္ဍအလိုက် မူဝါဒ၊ ရည်မှန်းချက်နှင့်လုပ်ငန်းစဉ်(မူကြမ်း) မှ ကူးယူဖော်ပြပါသည်။¹⁷

၆။ မြန်မာ့တောင်ပင်လယ်ပုလဲလုပ်ငန်းနှင့်စပ်လျဉ်း၍ ကမ္ဘာ့ပုလဲပညာရှင်၏ ထင်မြင်ချက်

ကမ္ဘာပေါ်ရှိ ထွက်ရှိသမျှ ပုလဲအမျိုးအစားများအား သုတေသနပြုနေသော ပုလဲပညာရှင်တဦးဖြစ်ပြီး ပုလဲဂုဏ်ကြီးဟု ကျော်ကြားနေသူ Andy Müller က "မြန်မာ့ပုလဲမွေးမြူရေးလုပ်ငန်းသည် အတိတ်ကာလတွင် ကျန်ရစ်ခဲ့ပြီး မြန်မာနိုင်ငံအစိုးရသည် နိုင်ငံခြားမှ အရင်းအနှီးများပြားစွာ လာရောက်ရင်းနှီးမြှုပ်နှံသူများထံမှ ထုတ်လုပ်မှုအပေါ်တွင် လေးပုံ တစ်ပုံ ရယူလျက်ရှိသည်။ မြန်မာအစိုးရ၏ စွန့်စားမှုမရှိဘဲရယူထားမှုသည် များလွန်းသဖြင့် နိုင်ငံခြားမှရင်းနှီးမြှုပ်နှံသူများအနေဖြင့် နိုင်ငံတကာဈေးကွက်တွင်ယှဉ်ပြိုင်နိုင်စွမ်းလုံးဝမရှိဖြစ်နေရသည်။ မြန်မာအစိုးရ၏ဆောင်ရွက်မှုကို အချိန်ကသက်သေပြလိမ့်

¹⁵ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းကဏ္ဍအလိုက် မူဝါဒ၊ ရည်မှန်းချက်နှင့်လုပ်ငန်းစဉ်(မူကြမ်း) စာမျက်နှာ(၁၃) ၂၀၁၄ ခုနှစ်၊ဇန်နဝါရီလ(view 5-6-2014) (view 5-6-2014)

¹⁶ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းကဏ္ဍအလိုက် မူဝါဒ၊ ရည်မှန်းချက်နှင့်လုပ်ငန်းစဉ်(မူကြမ်း) စာမျက်နှာ(၁၄) ၂၀၁၄ ခုနှစ်၊ဇန်နဝါရီလ(view 5-6-2014) (view 5-6-2014)

¹⁷ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းကဏ္ဍအလိုက် မူဝါဒ၊ ရည်မှန်းချက်နှင့်လုပ်ငန်းစဉ်(မူကြမ်း) စာမျက်နှာ(၁၅) ၂၀၁၄ ခုနှစ်၊ဇန်နဝါရီလ(view 5-6-2014) (view 5-6-2014)

မည်ဖြစ်ပါသည်။" ဟု၎င်းရေးသားသော မွေးပုလဲများ၏ အတိတ် ပစ္စုပ္ပန် အနာဂတ်အား ခွဲခြမ်းစိတ်ဖြာ သုံးသပ်မှု စာအုပ်မှ ကူးယူဖော်ပြပါသည်။¹⁸

၇။ မြန်မာ့ပုလဲလုပ်ငန်းဥပဒေအားပြင်ဆင်သည့်ဥပဒေကြမ်း

(က) ဥပဒေကြမ်း၏နောက်ခံအကြောင်းအရာ

မြန်မာ့တောင်ပင်လယ်ပုလဲနှင့်စပ်လျဉ်း၍ လက်ရှိတည်ဆဲဥပဒေမှာ ၁၉၉၅ ခုနှစ် ဇူလိုင်လ ၁၀ ရက် တွင် ပြဋ္ဌာန်းခဲ့သော မြန်မာ့ပုလဲလုပ်ငန်းဥပဒေ ဖြစ်ပါသည်။ သက်ဆိုင်ရာဝန်ကြီးဌာနဖြစ်သော သတ္တုတွင်း ဝန်ကြီးဌာနမှ ပေးပို့လာသော မြန်မာ့ပုလဲလုပ်ငန်းဥပဒေအားပြင်ဆင်သည့်ဥပဒေကို (၁၀-၄-၂၀၁၄) ရက် နေ့တွင် ပြည်သူ့လွှတ်တော်မှ လက်ခံရရှိပြီး (၂၇-၅-၂၀၁၄) ရက်နေ့တွင် ကိုယ်စားလှယ်များဖွဲ့စည်းပေးရန် ဖြန့်ဝေပါသည်။ ယင်းဥပဒေအား ပထမအကြိမ် ဒသမပုံမှန်အစည်းအဝေး (၃-၆-၂၀၁၄) ရက်နေ့ တွင် မြန်မာ့ပုလဲလုပ်ငန်းဥပဒေကိုပြင်ဆင်သည့်ဥပဒေ အား သက်ဆိုင်ရာဝန်ကြီးဌာနမှ တင်သွင်းပါသည်။ ယင်းနေ့မှာပင် ဥပဒေကြမ်းကော်မတီ၏အစီရင်ခံစာအား ဒေါက်တာစိုးမိုးအောင် (အဖွဲ့ဝင်၊ ဥပဒေကြမ်း ကော်မတီ) ဖတ်ကြားရှင်းလင်းခဲ့ပါသည်။¹⁹

(ခ) မြန်မာ့ပုလဲလုပ်ငန်းမှ ဆက်နွယ်ကျင့်သုံးနေသော ဥပဒေများနှင့်ပုဒ်မများ

၁၉၉၅ခုနှစ် တွင်ထုတ်ပြန်ခဲ့သော မြန်မာ့ပုလဲလုပ်ငန်းဥပဒေ အခန်း(၃)၊ ခွင့်ပြုမိန့် လျှောက်ထားခြင်း ပုဒ်မ (၅) တွင် "ဝန်ကြီးဌာနသည် ပုဒ်မ(၄)အရ တင်သွင်းသည့် လျှောက်လွှာကိုစိစစ်ပြီး သတ်မှတ်ချက်များနှင့် ကိုက်ညီပါက ခွင့်ပြုမိန့်ကို အစိုးရအဖွဲ့၏သဘောတူညီချက်ဖြင့် ထုတ်ပေးနိုင်သည်" ဟုပါရှိပါသည်။²⁰

၁၉၉၅ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့ တွင်ထုတ်ပြန်ခဲ့သော မြန်မာ့ကျောက်မျက်ရတနာဥပဒေ အခန်း(၅) ကျောက်မျက်ရတနာထုတ်လုပ်ခြင်းလုပ်ငန်းလုပ်ကိုင်ခွင့် ပုဒ်မ(၁၂) တွင်မူ "သတ္တုတွင်းဝန်ကြီး ဌာနသည် ဈေးအများဆုံး ပေး၍အဆိုပြုလွှာတင်သည့် ကုမ္ပဏီ သို့မဟုတ် အသင်းအား ကျောက်မျက်

¹⁸ Andy Müller ,A brief Analysis of the Global, Seawater Cultured Pearl Industry(Past, Present, Future)the European Gemmological Symposium in Berne, Switzerland, Page 13, 5th June 2009, <http://www.hinatatrading.com/EGShandout.pdf>(view 5-6-2014)

¹⁹ ပြည်သူ့လွှတ်တော်- Pyithu Hluttaw, ပထမအကြိမ်ပြည်သူ့လွှတ်တော်ဒသမပုံမှန်အစည်းအဝေး စတုတ္ထနေ့ (၃. ၆. ၂၀၁၄) Page 51 , <http://tinyurl.com/q4rreir>(view 5-6-2014)

²⁰ မြန်မာ့ပုလဲလုပ်ငန်းဥပဒေ(၁၀-၇-၁၉၉၅) (စာမျက်နှာ၁၀၃)ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၊ ၁၉၉၅ ခုနှစ် ဥပဒေများ နည်းဥပဒေများ အမိန့်များနှင့်ကြေညာချက်များ (view 5-6-2014)

ရတနာထုတ်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်ပြုသည့်ခွင့်ပြုမိန့် ထုတ်ပေးရမည်”ဟုပါရှိပါသည်။²¹ (ပုလဲ လုပ်ငန်းသည် ပြည်တွင်း/ပြည်ပကုမ္ပဏီများနှင့်(Production Sharing Contract) ဖြင့် စာချုပ်ချုပ်ဆို လုပ်ကိုင်သဖြင့် ယင်းလုပ်ငန်းလုပ်ကိုင်လိုပါက အစိုးရအဖွဲ့၏သဘောတူညီချက် ရရှိမှသာလုပ်ကိုင်ခွင့် ရှိသည်။ ကျောက်မျက်လုပ်ငန်းမှာမူ ပြည်တွင်းကုမ္ပဏီများသာ လုပ်ငန်းလုပ်ကိုင်ခွင့်ရှိသဖြင့် သတ္တုတွင်း ဝန်ကြီးဌာန၏သဘောတူညီချက် ဖြင့်လုပ်ကိုင်ခွင့်ရှိသည်။)

၁၉၈၉ခုနှစ် မတ်လ ၃၁ ရက်နေ့တွင်ထုတ်ပြန်ခဲ့သော နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းများဥပဒေ အခန်း (၂) အစိုးရကသာ လုပ်ကိုင်ဆောင်ရွက်မည့် စီးပွားရေးလုပ်ငန်းများ ပုဒ်မ(၃)တွင် "အောက်ဖော်ပြပါ စီးပွားရေး လုပ်ငန်းများကို အစိုးရကသာနိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများအဖြစ် လုပ်ကိုင်ဆောင်ရွက်ခွင့်ရှိသည်။ ပုဒ်မခွဲ (ဃ) တွင် ပုလဲ၊ ကျောက်စိမ်းနှင့် တွင်းထွက်ကျောက်မျက်ရတနာပစ္စည်းများရှာဖွေထုတ်လုပ်ခြင်းလုပ်ငန်း နှင့်ပြည်ပသို့တင်ပို့ရောင်းချခြင်းလုပ်ငန်း” ဟုပါရှိပါသည်။²²

၂၀၁၄ ခုနှစ် မတ်လ ၂၈ ရက်တွင်ပြဌာန်းခဲ့သော ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ အခန်း(၅) ကုန်သွယ်လုပ်ငန်းခွန် ပုဒ်မ ၁၁ တွင် "ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ ပုဒ်မ ၆ အရယင်းဥပဒေ၏ နောက် ဆက်တွဲဇယားများ၌ ပုဒ်မခွဲ (က) မည်သူမဆို အောက်ဖော်ပြပါပုဒ်မခွဲ (ခ) နှင့် (ဂ) တို့တွင် ဖော်ပြပါရှိ သည့် ကုန်စည်များမှအပ ကုန်စည်တစ်မျိုးမျိုးကို ပြည်တွင်း၌ ထုတ်လုပ်ရောင်းချခြင်းဖြစ်ပါက ရောင်းရ ငွေအပေါ်တွင်လည်းကောင်း ပြည်ပမှတင်သွင်းခြင်းဖြစ်ပါက ကုန်းပေါ်ရောက်တန်ဖိုးအပေါ်တွင် လည်း ကောင်း ၅ ရာခိုင်နှုန်း ဖြင့် ကုန်သွယ်ခွန်ပေးဆောင်စေရမည်”ဟုပါရှိပါသည်။²³

ပုဒ်မ ၁၁ ပုဒ်မခွဲ (ဃ) တွင် "မည်သူမဆိုဤဥပဒေနှင့်အညီ ကင်းလွတ်ခွင့်ပြုထားသော ကုန်စည်နှင့် ကုန်သွယ်မှုဆောင်ရွက်ခြင်းမှအပ အောက်ဖော်ပြပါလုပ်ငန်းများ ဆောင်ရွက်ခြင်းအတွက် ရောင်းရငွေ အပေါ် ၅ ရာခိုင်နှုန်းဖြင့် ကုန်သွယ်လုပ်ငန်းခွန်ပေးဆောင်ရမည်-

(၁) ကုန်စည်တင်သွင်း၍ပြည်တွင်း၌ပြန်လည်ရောင်းချခြင်း၊

²¹ မြန်မာ့ကျောက်မျက်ရတနာဥပဒေ(၂၉-၉-၁၉၉၅)(စာမျက်နှာ ၂၄) ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၊ ၁၉၉၅ ခုနှစ် ဥပဒေများ နည်းဥပဒေများ အမိန့်များနှင့်ကြေညာချက်များ ((view 5-6-2014)

²² နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းများဥပဒေ(၃၁-၃-၁၉၈၉) (စာမျက်နှာ ၈၃) ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၊ ၁၉၈၉ ခုနှစ် ဥပဒေများ နည်းဥပဒေများ အမိန့်များ မာရှယ်လော (Martial Law)အမိန့်များနှင့်ကြေညာချက်များ ((view 5-6-2014)

²³ ပြည်သူ့လွှတ်တော်-Pyithu Hluttaw ပထမအကြိမ်ပြည်သူ့လွှတ်တော်ဒသမပုံမှန်အစည်းအဝေးဥပဒေများဆိုင်ရာ ပြည်ထောင်စု၏အခွန်အကောက် ဥပဒေ(၂၈-၃-၂၀၁၄) (စာမျက်နှာ ၃) <http://www.pyithuhluttaw.gov.mm/laws> (view 5-6-2014)

(၂) ကုန်သွယ်မှုဆောင်ရွက်ခြင်း" ဟုပါရှိပါသည်။²⁴

ယင်းဥပဒေ၏ အခန်း (၆) ဝင်ငွေခွန် ပုဒ်မ ၂၄ တွင် "မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေအရဖြစ်စေ၊ ၁၉၅၀ ပြည့်နှစ် အထူးအက်ဥပဒေအရဖြစ်စေ၊ မြန်မာနိုင်ငံ၌မှတ်ပုံတင်၍ တည်ထောင်ထားသည့်ကုမ္ပဏီ ဖြစ်လျှင် ဝင်ငွေခွန် ဥပဒေအရသက်သာခွင့်များမနုတ်မီ ယင်းကုမ္ပဏီကရရှိသည့် ကျပ်ငွေဖြင့် စုစုပေါင်း အသားတင် အမြတ်ငွေအပေါ် ၂၅ ရာခိုင်နှုန်း ဖြင့် ဝင်ငွေခွန်စည်းကြပ်ရမည်" ဟု ပြဋ္ဌာန်းပါရှိပါသည်။²⁵

(ဂ) မြန်မာ့ပုလဲလုပ်ငန်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ရရှိလာမည့်အကျိုးသက်ရောက်မှု

မြန်မာ့ပုလဲလုပ်ငန်းမူလဥပဒေတွင် "နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့်မှတ်ကောင်ဖမ်းဆီးစုဆောင်းခြင်း၊ မှတ်ကောင် သားဖောက်မွေးမြူခြင်း၊ မှတ်ကောင်ပြုစောင့်ရှောက်ခြင်း၊ ပုလဲမွေးမြူခြင်း၊ ပုလဲဖော်ယူခြင်း သို့မဟုတ် မှတ်ခွဲရောင်းချခြင်းအားလည်းကောင်း၊ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုဖြင့် မှတ်ကောင်သားဖောက်မွေးမြူခြင်း၊ မှတ်ကောင်ပြုစောင့်ရှောက်ခြင်း၊ ပုလဲမွေးမြူခြင်းသို့မဟုတ် ပုလဲဖော်ယူခြင်းစသည့် လုပ်ငန်းတစ်ရပ်ရပ် ဖြစ်စေ၊ လုပ်ငန်းတစ်ရပ်ရပ်ထက်ပို၍ဖြစ်စေ လုပ်ကိုင်လိုသည့် ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းသည် ခွင့်ပြုမိန့်ရရှိရန် ဝန်ကြီးဌာနသို့သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားနိုင်ပါသည်။ ထို့ပြင် ရေယာဉ် ကို မှတ်ကောင်ငုပ်ရေယာဉ်အဖြစ်အသုံးပြုခြင်း၊ ပုလဲမွေးမြူရေး ကျွမ်းကျင်သူအဖြစ်လုပ်ကိုင်ခြင်း၊ စသော လုပ်ငန်းတစ်ရပ်ရပ်ကို လုပ်ကိုင်လိုသည့် ပုဂ္ဂိုလ်သို့မဟုတ်အဖွဲ့အစည်းသည် မှတ်ပုံတင်ခွင့်ရရှိရန် ဦးဆောင်ညွှန်ကြားရေးမှူးထံသို့ သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားနိုင်သည်" ဟု ပြဋ္ဌာန်းပါရှိပါ သည်။²⁶ မြန်မာ့ပုလဲလုပ်ငန်းဥပဒေအားပြင်ဆင်သည့်ဥပဒေကြမ်းတွင် "မှတ်ကောင်သားဖောက် ကျွမ်းကျင် သူအဖြစ်လုပ်ကိုင်ခြင်း၊ မှတ်ကောင်ပြုစောင့်ရှောက်ခြင်း ကျွမ်းကျင်သူအဖြစ်လုပ်ကိုင်ခြင်း၊ ပုလဲမွေးမြူရေး ရေငုပ်ကျွမ်းကျင်သူအဖြစ်လုပ်ကိုင်ခြင်း " စသည့်အချက်များကို ဖြည့်စွက်ထားသည်ကိုတွေ့ရှိရပါသည်။²⁷

²⁴ ပြည်သူ့လွှတ်တော်- Pyithu Hluttaw ပထမအကြိမ်ပြည်သူ့လွှတ်တော်ဒသမပုံမှန်အစည်းအဝေး ဥပဒေများဆိုင်ရာ၊ ပြည်ထောင်စု၏အခွန်အကောက် ဥပဒေ(၂၈-၃-၂၀၁၄) (စာမျက်နှာ ၇) <http://www.pyithuhluttaw.gov.mm/laws> (view 5-6-2014)

²⁵ ပြည်သူ့လွှတ်တော်- Pyithu Hluttaw ပထမအကြိမ်ပြည်သူ့လွှတ်တော်ဒသမပုံမှန်အစည်းအဝေး ဥပဒေများဆိုင်ရာ၊ ပြည်ထောင်စု၏အခွန်အကောက် ဥပဒေ(၂၈-၃-၂၀၁၄) (စာမျက်နှာ ၁၄) <http://www.pyithuhluttaw.gov.mm/laws> (view 5-6-2014)

²⁶ မြန်မာ့ပုလဲလုပ်ငန်းဥပဒေ(၁၀-၇-၁၉၉၅) (စာမျက်နှာ ၁၀၂)ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၊ ၁၉၉၅ ခုနှစ် ဥပဒေများ နည်းဥပဒေများ အမိန့်များနှင့်ကြေညာချက်များ (view 5-6-2014)

²⁷ မြန်မာ့ပုလဲလုပ်ငန်းဥပဒေကိုပြင်ဆင်သည့်ဥပဒေကြမ်း၊ စာအမှတ်ဝ၅/ပသ(ကမတ)၁/၂၀၁၄-၁၉၂ (၆-၅-၂၀၁၄)(view 5-6-2014)

၈။ အင်ဒိုနီးရှားနိုင်ငံ၏ တောင်ပင်လယ်ပုလဲမွေးမြူရေးလုပ်ငန်း

အင်ဒိုနီးရှားနိုင်ငံ၏ ဥပဒေများစွာပြဋ္ဌာန်းထားရှိသည့်အနက် အင်ဒိုနီးရှားပုလဲလုပ်ငန်းသည် Land and building Tax အောက်တွင် တစ်စိတ်တစ်ဒေသအကျုံးဝင်ပါသည်။ ထိုဥပဒေမှာ ပုလဲမွေးမြူရေးစခန်းဆောက်လုပ်မည့် မြေပြင်အကျယ်အဝန်း၏တန်ဖိုးနှင့် ၎င်းမြေပြင်ပေါ်တွင်ဆောက်လုပ်သည့် အဆောက်အအုံများ၏ တန်ဖိုး (၂) ခုပေါင်းအပေါ်တွင် (၀.၁)ရာခိုင်နှုန်းမှ (၀.၂) ရာခိုင်နှုန်းကြား နှစ်စဉ်အခွန်ပေးဆောင်ရပါသည်။ မြေနှင့်အဆောက်အအုံများ၏တန်ဖိုးကို (၃)နှစ်လျှင်(၁)ကြိမ်ပြန်လည်သုံးသပ်၍ ပြင်ဆင်သတ်မှတ်ပါသည်။²⁸

၉။ ကမ္ဘာ့တောင်ပင်လယ်ပုလဲထွက်ရှိမှု

Pinctada maxima. ဟုအမည်တွင်သော မုတ်ကောင်အမျိုးအစားသည် ဩစတြေးလျ ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့်မြန်မာနိုင်ငံတို့တွင်သာ မွေးမြူထုတ်လုပ်လျက် ရှိပါသည်။ ၂၀၀၉ ခုနှစ်တွင် ကမ္ဘာ့တောင်ပင်လယ်ပုလဲ ထွက်ရှိမှုမှာ ၃၃၅၀ ကန့် (၁၂.၄တန်) တစ်မိုမီလျှင် ၄၈၇၀ ယန်း (လက်ရှိပေါက်ဈေးနှုန်းအရ US\$ 51) ဖြစ်သည်။ အလေးချိန်အရ ၂၇ နှစ်အတွင်းမှာ အဆပေါင်း (၃၃)ဆ တိုးတက်လာကြောင်း တွေ့ရှိရပါသည်။²⁹ နိုင်ငံတစ်နိုင်ငံချင်းစီ၏ ပုလဲထွက်ရှိမှုမှာ အောက်ပါအတိုင်းဖြစ်ပါသည်ဟု Andy Müller ရေးသားထားသော မွေးပုလဲများ၏အတိတ် ပစ္စုပ္ပန် အနာဂတ်အား ခွဲခြမ်းစိတ်ဖြာသုံးသပ်မှု စာအုပ်မှကူးယူ ဖော်ပြပါသည်-

နိုင်ငံ	ကန့် (kan)	ကီလို (kilos)	ယန်း/မိုမီ (တစ်မိုမီတန်ဖိုး)	စုစုပေါင်းယန်း (မီလီယံ)	စုစုပေါင်း US\$ (မီလီယံ)
ဩစတြေးလျ	၁၂၅၀	၄၇၀၀	၈၀၀၀	၁၀၀၀၀	၁၀၅
အင်ဒိုနီးရှား	၁၄၅၀	၅၄၀၀	၃၀၀၀	၄၃၅၀	၄၆
ဖိလစ်ပိုင်	၄၅၀	၁၇၀၀	၃၀၀၀	၁၃၅၀	၁၄
မြန်မာနိုင်ငံနှင့်အခြား	၂၀၀	၇၅၀	၃၀၀၀	၆၀၀	၆
ကမ္ဘာ့ထွက်ရှိမှုစုစုပေါင်း	၃၃၅၀	၁၂၅၅၀		၁၆၃၀၀	၁၇၂ ³⁰

မှတ်ချက် (တစ်ကန့်လျှင် ၁၀၀၀ မိုမီ၊ တစ်ကန့်လျှင် ၃.၇၆ ကီလိုဂရမ်)

²⁸ Property Taxes in Indonesia| Indonesia AngloINFO, AngloINFO,(the globe expat network) Indonesia, Property Taxes in Indonesia, [http://indonesia.angloinfo.com/money/general-taxes/property-taxes/\(view 6-6-2014\)](http://indonesia.angloinfo.com/money/general-taxes/property-taxes/(view 6-6-2014))

²⁹ Andy Müller ,A brief Analysis of the Global, Seawater Cultured Pearl Industry(Past, Present, Future)the European Gemmological Symposiumin Berne, Switzerland, Page 10, 5th June 2009, [http://www.hinatatrading.com/EGShandout.pdf\(view 5-6-2014\)](http://www.hinatatrading.com/EGShandout.pdf(view 5-6-2014))

³⁰ Andy Müller ,A brief Analysis of the Global, Seawater Cultured Pearl Industry(Past, Present, Future)the European Gemmological Symposiumin Berne, Switzerland, Page 11, 5th June 2009, [http://www.hinatatrading.com/EGShandout.pdf\(view 5-6-2014\)](http://www.hinatatrading.com/EGShandout.pdf(view 5-6-2014))

၁၀။ ကမ္ဘာတောင်ပင်လယ်ပုလဲဈေးကွက်

ကမ္ဘာပုလဲဈေးကွက်တွင် တရုတ်လူမျိုးများသည် အရည်အသွေးကောင်းပြီး ကြီးမားသော ပုလဲများကို နှစ်သက်ကြပြီး ဂျပန်လူမျိုးများသည် အရည်အသွေးကောင်းပြီးသေးငယ်သောပုလဲများကို နှစ်သက်ကြသည်။ ယခင်က အိန္ဒိယလူမျိုးများသည် ဈေးပေါသောပုလဲများကို ဦးစားပေးရွေးချယ်ကြပြီး ယခုအခါ အရည်အသွေးကောင်းသောပုလဲများကိုရွေးချယ်လာကြပြီဖြစ်ပါသည်။ ပုလဲပုံသဏ္ဌာန်အရ လွန်ခဲ့သော နှစ်များစွာက ပုံသဏ္ဌာန်မဲ့ပုလဲများကို ကြိုက်နှစ်သက်ခဲ့ကြသော်လည်း ယခုအခါ ပုလဲဝယ်ယူသူအများစုသည် ထုတ်လုပ်မှု၏ ၁၀ ရာခိုင်နှုန်းသာရှိသော ရှားပါးသည့် လုံးဝန်းပုလဲများကိုသာ ရွေးချယ်လာကြပြီဖြစ်ပါသည်။ ပုလဲဝယ်ယူသူများသည် US 60.9 \$ ပတ်ဝန်းကျင်ခန့် ဈေးနှုန်းရှိသောပုလဲများကို ဦးစားပေးဝယ်ယူကြပါသည်။³¹

Mr. Leung Sik Wah (Director, Hong kong-based Cogent Trading Co Ltd.)က "ပုလဲရွေးချယ်မှုတွင် သဘာဝအရောင်နှင့်တောက်ပမှုသည် အရေးကြီးပါကြောင်း၊ Hong Kong Pearl Auction, Paspaley South Sea Pearl Auction နှင့် Robert Wan Tahiti Pearl Auction တွင် ယင်းအချက်များကို အဓိကထား၍ လေလံတင်ကြပါကြောင်း၊ ယခုအခါ တောင်ပင်လယ်ပုလဲအား တရုတ်နိုင်ငံမှ သုံးစွဲသူများပြားလာခြင်း အမေရိကနှင့်ဥရောပတွင် စီးပွားရေးပြန်လည် ကောင်းမွန်လာခြင်းတို့ကြောင့် ဝယ်လိုအားများပြီး ဈေးနှုန်းများ မြင့်တက်လာ၍ တောင်ပင်လယ်ပုလဲ ဈေးကွက်မှာ အလားအလာကောင်းလာပြီ ဖြစ်ပါသည်"ဟု ပြောဆိုသည့်အချက်အလက်အား ကူးယူဖော်ပြပါသည်။³²

³¹ SPC Pearl Oyster Information Bulletin Issue 19 (November 2011), Secretariat of the Pacific Community, Pearl Oyster Information Bulletin, Page 12, <http://www.spc.int/DigitalLibrary/Doc/FAME/InfoBull/POIB/19/POIB19.pdf> (view 5-6-2014)

³² Ibid

သတိပြုရန်

ဤသတင်းအချက်အလက်သည် လွှတ်တော်ကိုယ်စားလှယ်များအား ၎င်းတို့၏ လွှတ်တော်ဆိုင်ရာ တာဝန်များကို ဆောင်ရွက်ရာတွင် အထောက်အကူပြုရန်အတွက် ဖြစ်ပါသည်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စ တစ်စုံတစ်ရာအတွက် အသုံးပြုရန်မဟုတ်ပါ။ အချိန်နှင့်တပြေးညီ နောက်ဆုံးရသတင်းဖြစ်မည်ဟု သတ်မှတ် မထားသင့်ပါ။ ဤအချက်အလက်များအား တရားဝင် သို့မဟုတ် ပညာရှင်ဆိုင်ရာအကြံပေးချက်အဖြစ် မသတ်မှတ်သင့်ပါ။ အထူးအကြံပေးချက် သို့မဟုတ် သတင်းအချက်အလက်များလိုအပ်ပါက အရည် အသွေးပြည့်မီသော သင့်လျော်သည့် ကျွမ်းကျင်ပညာရှင်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။ လွှတ်တော် သုတေသနဝန်ဆောင်မှုသည် စာတမ်းတိုများတွင် ပါဝင်သောအကြောင်းအရာများနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များ၊ လွှတ်တော်ဝန်ထမ်းများနှင့် ဆွေးနွေးမှုများ ပြုလုပ်ပေးနိုင်ပါသည်။ အများပြည်သူနှင့် ဆွေးနွေးမှုများ ပြုလုပ်ခြင်းမရှိပါ။

သုတေသနလုပ်ငန်းဆိုင်ရာ စုံစမ်းမေးမြန်းမှုများပြုလုပ်ရန် (သို့မဟုတ်) သုတေသနဌာနအားလာရောက်လေ့လာရန်
အောက်ပါလိပ်စာအတိုင်း ဆက်သွယ်နိုင်ပါသည် -

သုတေသနဌာန -

ပြည်သူ့လွှတ်တော် C ဆောင် - ဒုတိယထပ်
တယ်လီဖုန်း - ၀၆၇-၅၉၁၂၈၄
၀၆၇-၅၉၁၂၈၅